

年都获得名次。②选中对象

နံပါတ်တုတ် နာ <nan bat dout> 警棍

နံပါတ်ထိုး ကာ <nan bat hto:> 编号, 写上号码

နံပါတ်ပြား နာ <nan bat pya:> ①车辆牌照 ②(银行发给取存户的)号牌, 也叫做 တိက်

နံပြား နာ <nan bya:> 一种发面饼(穆斯林人常做的一种饼)

နံပြာ်က် နာ <nan byaut> 只摘译难点的巴利文经典

နံပီ နာ <nan phi> 体侧, 旁侧, 旁边

နံပို့မောင် ကာ <nan bo nan ma' htaut> = နံပို့နံကြား
ထောက်

နံက် နာ <ana bet> 相配的生辰八字(指男女)

နံဘေး နာ <n-bei:/ nan bei:> ①身体侧部: ~ စောင်၏အပိုင်
သည်။ 侧身睡。②身旁, 旁边

နံဘေးချင်းဆိုင် ကာ <n-bei: gyin: zain> 肩靠肩, 并排地:
~ ထိုင်နှင့်သည်။ 肩靠肩地坐着。

နံဘေးနံစောင်း: နာ <nan bei: nan zaun:/n-bei: n-zaun:> 侧
部, 体侧, 旁边

နံဘေးနံဝါး နာ <n-bei: n-ba:> = နံဘေးနံစောင်း

နံဘေးနံပီ နာ <n-bei: n-bi> = နံဘေးနံစောင်း

နံဘေးသား နာ <n-bei: dha:> ①硬肋 ②布、纸等物品的边:
ခိုးအုပ် ~ ပြတ်ပေးဝေးပါ။ 请你帮我把书的毛边切掉!

နံမည် နာ <na me/nan myi> = နာမည်

နံယ် နာ <nan yat> 肋: ~ သား 硬肋肉

နံဇော် နာ <nan yaw:> (合)时候: ဘယ် ~ အခါ 什么时候

နံရိုး နာ <nan yo:> 肋骨, 排骨: ~ နဲ့ 软肋骨 / ~ ကျော်
ရိုးဆင်ဆူရှုတ် 肋骨与脊椎间的韧带

နံရိုး နာ <nan yan> 墙壁: ~ သတင်းစာ 墙报 / ~ ပန်ချိုး
壁画

နံရှုံးကပ် နာ <nan yan gat> 挂在墙上的: ~ စာစောင် 墙报
/ ~ ဘီရိုး 壁橱

နံသင့်သချုံး နာ <nan dhin' thin khya> (占卜)表示曜日
的数字, 如: တန်ငါး = တစ်တန်လှား = နှစ်အော်း = သုံး
ဗုဒ္ဓဟူး = လေးကြားသပတေး = ပါးသောကြား = ခြောက်း
ဝင်း = ဧပြီသည်ရဟု = ရှုံးကိုတ် = ကိုးမိုး = သယ်
နံသင့်အကွ္နရာ နာ <nan dhin' et kh-ya> (占卜)表示曜日
的字母如: တန်ငါး = အော်တန်လှား = ကာခေဂါယား။ အော်
= စာအေားချုပ်။ ဗုဒ္ဓဟူး = ယာလာဝါ။ ရာဘုံ = ရုံ။ ကြားသပ
တေး = ပုံဖော်ဘာမာ။ သောကြား = သာတေး။ ဝင်း = ဗုံ၊ ၄၅
၃၆၊ ၁၈၊ ၁၂၊ ၁၀၊ ၈၊ ၇၊ ၅၊ ၃၊ ၁၁၊ ၁၀၊ ၉၊ ၈၊ ၇၊ ၆၊ ၅၊ ၄၊ ၃၊ ၂၊ ၁၁၁

နံဟာင် နာ <nan haun> 臭

နံ I နာ <non> 缅甸一种少数民族, 也叫ရှေ့။ II နာ <non>
差, 笨, 愚蠢: တယ် ~ တာပဲ။ 真差劲, 真笨。/ လူ ~
လူ ဗျာ 蠢笨者, 蠢材

နံချာ နာ <non khya> 差劲; 笨, 愚笨: ~ ဆင်းရဲသောကျေး
ရှာလေး 贫穷落后的小村庄

နံည့် နာ <non nyan'> 差劲, 笨拙, 愚蠢

နံနဲ့ နာ <non ne'> 差劲, 劣

နံဖျင်း နာ <non phyin:> 差劲; 笨拙; 愚笨

နံအာ နာ <non a'> 笨, 愚蠢

နံး ကာ <non:> 无力, 虚弱, 疲乏: လူတကိုယ်လုံး ~ ရှုံးသည်။ 全身疲乏无力。/ အဖျားတော့ဘုရားပါပြီးနဲ့ ~ နေတာတုပါပဲ။ 烧已经退了, 就是有些虚。

နံးချွဲ ကာ <non: khye'> = နံးချွဲ

နံးချွဲ့ ကာ <non: khyi'> 虚弱, 疲乏无力

နံးခွေ့ ကာ <non: khwei'> 无力, 虚弱无力

နံးနယ် ကာ <non: ne> 虚弱, 疲乏: မာုံးချင်လောက်အောင် ~
သည်။ 身体疲乏得不想动弹。

နံ၏ I နာ <net> 财产, 所有物 II နာ <net> ①黑 ②深:
၄၅ ~ သည်။ 水深。/ ညျဉ် ~ သည်။ 夜深。/ ဆင်းရဲတွင်း
ပို့ ~ လာသည်။ 更深地陷入贫困的深渊。/ စော့ ~
深山老林 / အထွေး ~ သည်။ 想得很深。/ အခို့ပြု ~ သည်။
意义深刻。

နံက်ကို နာ <net ki'> (古)许多, 很多

နံက်ကျိုး နာ <net kyi'> = နံက်ကို

နံကျော် နာ <net kyaw:> 漆黑

နံကြုံတ် နာ <net kyou't> 漆黑

နံကျော် နာ <net kye> 深, 深广: ပင်လယ်သမ္မရာ ~ လွှာ
ငါ။ 海洋很深远。/ ပညာ ~ အသိကြော်သည်။ 学问渊博。

နံက္ခတ် နာ <net khat> [巴] 星宿, 星座; 缅甸星相学认为在
月亮运行轨道附近有二十七式二十八组星宿(见1232
页图): ~ ဆရာ / ~ သမား 星相家, 算命先生 / ~ ဓာတ်
天文学 / ~ အျော်စင် 天文台 / ~ တာရာမျော်စင် 天文台

နံက္ခတော် နာ <net khat ta' bei da'> 天文学

နံကျိုးပြု နာ <net khyeit> 黑: အသားက ~ နေသည်။ 皮
肤黝黑。

နံက်တစ် နာ <net g-tit> [英 negative] 底片

နံက်စံ နာ <net san> (古) 深湛的

နံက်စောက် နာ <net saut> 陡峻的, 陡峭的

နံက်တဲ့ နာ <net te'> = နံက်တက်သရက်

နံက်တဲ့ နာ <net tan> (古) 深刻

နံက်တက်သရက် နာ <net tet th-yet> 上缅甸产的一种优质忙
果

နံက်နဲ့ နာ <net ne:> 深刻的, 深奥的

နံက်နော် ကာ <net naw:> 深刻

နံက်နော်းစုံ ကာ <net net su: zu:> 深入: ထိုနိုင်းမျှား ဦးလူတို့ကို
အပေါ်ထံရှုပ်၍မကြည် ~ ကြည့်တတ်ရမည်။ 对那些国家的
人不要浮光掠影地观察, 一定要深入了解。